

# Isa

## Chapter 43

Burmese Interlinear

Reference: Burmese Judson Bible (1835)

|                       |                       |                         |                       |                       |                       |                              |                       |                       |
|-----------------------|-----------------------|-------------------------|-----------------------|-----------------------|-----------------------|------------------------------|-----------------------|-----------------------|
|                       | သကံး                  | ဒုက္ခ                   |                       | ကံး                   | ကံး                   | ကံး                          | ကံး                   | 1                     |
|                       | ယာကုပ်                | သင့်ကိုဖန်ဆင်းတော်မူသော |                       | ထာဝရဘုရား             | မိန့်တော်မူ၏          | -ဤသို့-                      | -နှင့်-ယခု            |                       |
|                       | <a href="#">H3290</a> |                         |                       | <a href="#">H3068</a> | <a href="#">H0559</a> | <a href="#">H3541</a>        | <a href="#">H6258</a> |                       |
| ကံး                   | ကံး                   | ကံး                     | ကံး                   | ကံး                   | ကံး                   | ကံး                          | ကံး                   |                       |
| ငါ၏                   | ငါ့ရှေးနွတ်ပျို       | -အဘယ်ကကြောင့်ဆိုသော်-   | ကကြောင့်              | -မ-                   | ကသရလေ                 | -နှင့်-သင့်ကိုပပြင်တော်မူသော |                       |                       |
| <a href="#">H7121</a> |                       |                         | <a href="#">H3372</a> | <a href="#">H0408</a> | <a href="#">H3478</a> | <a href="#">H3335</a>        |                       |                       |
|                       |                       |                         |                       |                       |                       | ကံး                          | ကံး                   |                       |
|                       |                       |                         |                       |                       |                       | သင်                          | -ငါ့သို့-             | ကံး                   |
|                       |                       |                         |                       |                       |                       |                              |                       | <a href="#">H8034</a> |

အိုယာကုပ်အမျိုး၊ ကုသရလေအနွယ်၊ သင့်ကို ဖန်ဆင်းပပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား၊ မစိုးရိမ်နဲ့။ သင့်ကို ငါ ရှေးနွတ်ပျို၊ ငါ့နာမ ဖြစ် မှည့်ပျို၊ သင့်ကို ငါဆို၏။

|                       |                       |                       |                       |                       |                       |                       |                       |
|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|
| ကံး                   | 2                     |
| မ-                    | -နှင့်-ထိုမဖြူများ၌   | ငါ                    | -သင့်နှင့်-           | -ထိုရေ၌               | သင်ဖြေကျော်သောအခါ     | -အဘယ်ကကြောင့်ဆိုသော်- |                       |
| <a href="#">H3808</a> | <a href="#">H5104</a> | <a href="#">H0589</a> | <a href="#">H0854</a> | <a href="#">H4325</a> |                       |                       |                       |
| ကံး                   |                       |
| -နှင့်-မီးလျှံ        | သင်လောင်              | မ-                    | မီး                   | -၌-                   | သင်လျှောက်သောအခါ      | -အဘယ်ကကြောင့်ဆိုသော်- | ကံး                   |
| <a href="#">H3852</a> | <a href="#">H3554</a> | <a href="#">H3808</a> | <a href="#">H0784</a> | <a href="#">H1119</a> | <a href="#">H3212</a> |                       | <a href="#">H7857</a> |
|                       |                       |                       |                       |                       |                       | ကံး                   | ကံး                   |
|                       |                       |                       |                       |                       |                       | -၌                    | သင်ကိုလောင်-          |
|                       |                       |                       |                       |                       |                       |                       | မ-                    |
|                       |                       |                       |                       |                       |                       |                       | <a href="#">H3808</a> |

သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မဖြေတို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညီရ။

|                       |                       |                       |                       |                       |                       |                       |
|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|
| ကံး                   | ကံး                   | ကံး                   | ကံး                   | ကံး                   | ကံး                   | 3                     |
| ကုသရလေ-၏              | သန်ရှင်းသော           | သင့်-ဘုရားသခင်        | ထာဝရဘုရား             | ငါ                    | -အဘယ်ကကြောင့်ဆိုသော်- |                       |
| <a href="#">H3478</a> | <a href="#">H6918</a> | <a href="#">H0430</a> | <a href="#">H3068</a> | <a href="#">H0589</a> |                       |                       |
| ကံး                   | ကံး                   | ကံး                   | ကံး                   | ကံး                   | ကံး                   |                       |
| -အဘယ်ကကြောင့်ဆိုသော်- | သင့်အစား              | -နှင့်-သဘော           | ကုရ                   | အဲဂုတ္တု              | သင့်ကရွေးဖို့         | ငါပေး၏                |
|                       | <a href="#">H8478</a> | <a href="#">H5434</a> |                       | <a href="#">H4714</a> | <a href="#">H3478</a> | <a href="#">H5414</a> |
|                       |                       |                       |                       |                       |                       | ကံး                   |
|                       |                       |                       |                       |                       |                       | သင့်ကိုကယ်တော်မူသော   |
|                       |                       |                       |                       |                       |                       | <a href="#">H3467</a> |

အကကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ကုသရလေအမျိုး၏ သန်ရှင်းသောဘုရားဖြစ်၏။ သင့်ကို ရွေးဘို့၊ အဲဂုတ္တုပညြ့်ကို၎င်း၊ သင့်အတွက် ကုရပညြ့်နှင့် သဘောပညြ့်ကို၎င်း ငါပေး၏။

|                       |                       |                       |                       |                       |                       |                       |      |
|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|------|
| ကံး                   | 4    |
| လူ                    | -နှင့်-ငါပေးမည်       | သင့်ကိုချစ်၏          | -နှင့်-ငါ             | သင်ဂုဏ်ရှိ            | -ငါ့မျက်စိ၌           | သင်အဖိုးထိုက်         | -မှ- |
| <a href="#">H0120</a> | <a href="#">H5414</a> | <a href="#">H0157</a> | <a href="#">H0589</a> | <a href="#">H3513</a> | <a href="#">H3365</a> |                       |      |
| ကံး                   |      |
| -အစား                 | -အစား                 | -နှင့်-လူမျိုးများ    | သင့်အစား              |                       |                       |                       |      |
| <a href="#">H5315</a> | <a href="#">H8478</a> | <a href="#">H3816</a> | <a href="#">H8478</a> |                       |                       | <a href="#">H8478</a> |      |



ပကြာဖြေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကပြေ။

|  |   |  |  |   |   |                                     |                                    |                                   |
|--|---|--|--|---|---|-------------------------------------|------------------------------------|-----------------------------------|
| ገጠጥጥ<br>ငါ့ရှေးကဓာတ်၏<br><a href="#">H0977</a> | ገሃጥ<br>-ထိုသူသည်  | ገጥጥ<br>-နှင့်-ငါ့အစခံ<br><a href="#">H5650</a> | ገጥጥ<br>ထာဝရဘုရား<br><a href="#">H3068</a>                | ገጥጥ<br>မိန့်တော်မူ၏-<br><a href="#">H5002</a> | ገጥጥ<br>ငါ့သက်သေများ<br><a href="#">H5707</a>      | ገጥጥ<br>သင်တို့                      | 10                                 |                                   |
|  | ገጥጥ<br>-နှင့်-သင်တို့နားလည်ကပြ<br><a href="#">H0995</a> | ገጥጥ<br>-ငါ့ကို                                 | ገጥጥ<br>-နှင့်-သင်တို့ယုံကြည်ကပြ<br><a href="#">H0539</a> | ገጥጥ<br>သင်တို့သိကပြ<br><a href="#">H3045</a>  | ገጥጥ<br>-အကကြောင်းအလိုမှာ<br><a href="#">H4616</a> |                                     |                                    |                                   |
| ገጥጥ<br>မ-<br><a href="#">H3808</a>             | ገጥጥ<br>-နှင့်-ငါ့နောက်                                  | ገጥጥ<br>ဘုရား<br><a href="#">H0410</a>          | ገጥጥ<br>ဖန်ဆင်းခြင်းခံ<br><a href="#">H3335</a>           | ገጥጥ<br>-မ-<br><a href="#">H3808</a>           | ገጥጥ<br>-ငါ့ရှေ့မှာ<br><a href="#">H6440</a>       | ገጥጥ<br>ထို<br><a href="#">H1931</a> | ገጥጥ<br>ငါ<br><a href="#">H0589</a> |                                   |
|  |   |  |  |   |   |                                     |                                    | ገጥጥ<br>-<br><a href="#">H1961</a> |

ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည်၊ ငါ့ကို သိမှတ်ယုံကြည်၍၊ ငါသည် မှန်ပီပြန် နားလည်မည်အကကြောင်း၊ ငါ၏သက်သေ၊ ငါ့ရှေးကဓာတ် သေ ကျန်ဖွဲ့ကကြို။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖွဲ့၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။

|  |  |  |   |   |   |   |    |
|--|--|--|---|---|---|---|----|
|  | ገጥጥ<br>ကယ်တင်သေ<br><a href="#">H3467</a> | ገጥጥ<br>-ငါ့မှတစ်ပါး<br><a href="#">H1107</a> | ገጥጥ<br>-နှင့်-မရှိ<br><a href="#">H0369</a> | ገጥጥ<br>ထာဝရဘုရား<br><a href="#">H3068</a> | ገጥጥ<br>ငါ့ကိုယ်တိုင်<br><a href="#">H0595</a> | ገጥጥ<br>ငါ့ကိုယ်တိုင်<br><a href="#">H0595</a> | 11 |
|--|--|--|---|---|---|---|----|

ငါတပါးသည် ထာဝရဘုရားဖွဲ့၍၊ ငါမှတစ်ပါး ကယ်တင်သေသခင်မရှိ။

|                  |                                       |   |  |   |  |   |    |
|------------------|---------------------------------------|---|--|---|--|---|----|
| ገጥጥ<br>ထူးခြားသေ | ገጥጥ<br>-သင်တို့၌                      | ገጥጥ<br>-နှင့်-မရှိ<br><a href="#">H0369</a> | ገጥጥ<br>-နှင့်-ကပြစေခဲ့၏<br><a href="#">H8085</a> | ገጥጥ<br>-နှင့်-ကယ်တင်ခဲ့၏<br><a href="#">H3467</a> | ገጥጥ<br>ကပြညာခဲ့၏<br><a href="#">H5046</a>    | ገጥጥ<br>ငါ့ကိုယ်တိုင်<br><a href="#">H0595</a> | 12 |
|                  | ገጥጥ<br>ဘုရား<br><a href="#">H0410</a> | ገጥጥ<br>-နှင့်-ငါ-<br><a href="#">H0589</a>  | ገጥጥ<br>ထာဝရဘုရား<br><a href="#">H3068</a>        | ገጥጥ<br>မိန့်တော်မူ၏-<br><a href="#">H5002</a>     | ገጥጥ<br>ငါ့သက်သေများ<br><a href="#">H5707</a> | ገጥጥ<br>-နှင့်-သင်တို့                         |    |

ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ် တင်ပီပြင်၊ ငါတော်ပီပြင်သင်တို့တွင် အခြားတပါးသေ ဘုရားသည် ဘန်ပနှင့်သည်မဟုတ်။ ငါသည် ဘုရား သခင်မှန်ပီပြင် သင်တို့သည် ငါ၏ သက်သေဖွဲ့ကကြို။

|  |  |  |   |   |                                     |                                    |  |   |    |
|--|--|--|---|---|-------------------------------------|------------------------------------|--|---|----|
| ገጥጥ<br>-နှင့်-မည်သူ<br><a href="#">H4310</a> | ገጥጥ<br>ငါပုမြည်<br><a href="#">H6466</a> | ገጥጥ<br>ကယ်တင်သူ<br><a href="#">H5337</a> | ገጥጥ<br>-ငါ့လက်မှ<br><a href="#">H3027</a> | ገጥጥ<br>-နှင့်-မရှိ<br><a href="#">H0369</a> | ገጥጥ<br>ထို<br><a href="#">H1931</a> | ገጥጥ<br>ငါ<br><a href="#">H0589</a> | ገጥጥ<br>-နှင့်-မ<br><a href="#">H3117</a> | ገጥጥ<br>စင်စစ်-<br><a href="#">H1571</a> | 13 |
|  |  |  |   |   |                                     |                                    |  | ገጥጥ<br>-<br><a href="#">H7725</a>       |    |

နုရက်ကာလမဖွဲ့မီ ငါသည် ဘုရားဖွဲ့၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။ ငါပုမြည် အမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

|                       |                       |                             |                       |                       |                       |            |    |
|-----------------------|-----------------------|-----------------------------|-----------------------|-----------------------|-----------------------|------------|----|
| လှူဒါန်း              | အဖွဲ့အစည်း            | အဖွဲ့အစည်း                  | အဖွဲ့အစည်း            | အဖွဲ့အစည်း            | အဖွဲ့အစည်း            | အဖွဲ့အစည်း | 14 |
| ကုသရလေ-၏              | သန့်ရှင်းသော          | သင်တန်း-၏ရှေးနှုတ်တော်မူသော | ထာဝရဘုရား             | မိန့်တော်မူ၏          | -ကြိုသို့-            |            |    |
| <a href="#">H3478</a> | <a href="#">H6918</a> |                             | <a href="#">H3068</a> | <a href="#">H0559</a> | <a href="#">H3541</a> |            |    |

|                       |                       |                       |                       |                       |                       |                       |  |
|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|--|
| ဝါဒ                   |  |
| -နှင့်-ခါလဒ်လူတို့    | သူတို့အားလုံး         | -ကျွန်ုပ်တို့များ     | -နှင့်-ငါချစ်၏        | -ဗဟုလုန့်သို့         | ငါစလွတ်၏              | -သင်တို့အတွက်         |  |
| <a href="#">H3778</a> | <a href="#">H3605</a> | <a href="#">H1281</a> | <a href="#">H3381</a> | <a href="#">H0894</a> | <a href="#">H7971</a> | <a href="#">H4616</a> |  |
|                       |                       |                       |                       | : ဝါဒ                 | ဝါဒ                   |                       |  |
|                       |                       |                       |                       | သူတို့-၏မပြိုင်တမ်းသံ | -သင့်ဘာများ၌          |                       |  |
|                       |                       |                       |                       | <a href="#">H7440</a> | <a href="#">H0591</a> |                       |  |

သင်တို့ကို ရှေးနှုတ်သော သခင်၊ ကုသရလေ အမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင်တို့အတွက်၊ ဗဟုလုန့်ဖြင့် စလွတ် ၍၊ ပြေးသော မြို့ခြားတို့နှင့် ခါလဒ်လူများကို သူတို့ ပျော်မွေ့ရာ သင့်ဘာသို့ ဆင်းစေမည်။

|   |                       |                       |                  |                       |                       |                       |    |
|---|-----------------------|-----------------------|------------------|-----------------------|-----------------------|-----------------------|----|
| ဝ | : ဝါဒ                 | လှူဒါန်း              | အဖွဲ့အစည်း       | ဝါဒ                   | အဖွဲ့အစည်း            | အဖွဲ့အစည်း            | 15 |
| - | သင်တို့-၏ဘုရင်        | ကုသရလေ-၏              | ဖန်ဆင်းတော်မူသော | သင်တို့-၏သန့်ရှင်းသော | ထာဝရဘုရား             | ငါ                    |    |
|   | <a href="#">H4428</a> | <a href="#">H3478</a> |                  | <a href="#">H6918</a> | <a href="#">H3068</a> | <a href="#">H0589</a> |    |

ငါသည် သင်တို့၏ သန့်ရှင်းသော ထာဝရ ဘုရား၊ ကုသရလေအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင် ဖြစ်၏။

|                       |                       |                       |                       |                       |                       |                       |    |
|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|----|
| ဝါဒ                   | 16 |
| -နှင့်-ရအေးကဦးသော     | လမ်း                  | -ပင်လယ်၌              | -ထိုပေးတော်မူသော      | ထာဝရဘုရား             | မိန့်တော်မူ၏          | -ကြိုသို့             |    |
| <a href="#">H4325</a> | <a href="#">H1870</a> | <a href="#">H3220</a> | <a href="#">H5414</a> | <a href="#">H3068</a> | <a href="#">H0559</a> | <a href="#">H3541</a> |    |
|                       |                       |                       |                       | : ကဦး                 | ဝါဒ                   |                       |    |
|                       |                       |                       |                       | လမ်းကခြင်း            | ပြေးထန်သော            |                       |    |
|                       |                       |                       |                       |                       | <a href="#">H5794</a> |                       |    |

ပြေးထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊

|                       |        |                       |                       |                       |                       |                        |    |
|-----------------------|--------|-----------------------|-----------------------|-----------------------|-----------------------|------------------------|----|
| ဝါဒ                   | ဝါဒ    | ဝါဒ                   | ဝါဒ                   | ဝါဒ                   | ဝါဒ                   | ဝါဒ                    | 17 |
| သူတို့လျောင်းကင်      | အတူတကွ | -နှင့်-အင်အား         | စစ်တပ်                | -နှင့်-မပြေး          | ရထား-                 | -ထိုထုတ်ဆောင်တော်မူသော |    |
| <a href="#">H7901</a> |        | <a href="#">H5808</a> | <a href="#">H2428</a> | <a href="#">H7393</a> | <a href="#">H3318</a> |                        |    |
|                       |        |                       | : ဝါဒ                 | ဝါဒ                   | ဝါဒ                   | ဝါဒ                    |    |
|                       |        |                       | ပျောက်ကင်             | -ပိတ်ခိုးကဲ့သို့      | ငြိမ်းကင်             | ထမကင်                  |    |
|                       |        |                       | <a href="#">H3518</a> | <a href="#">H6594</a> | <a href="#">H1846</a> | <a href="#">H1077</a>  |    |

ရထားများ၊ မပြေးနှင့်တကွ၊ စစ်သူရဲအလုံး အရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင် အောင် တပိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသောသို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊

|                       |                       |                          |                       |                       |                       |    |
|-----------------------|-----------------------|--------------------------|-----------------------|-----------------------|-----------------------|----|
| : ဝါဒ                 | ဝါဒ                   | ဝါဒ                      | ဝါဒ                   | ဝါဒ                   | ဝါဒ                   | 18 |
| ဆင်ခင်ကခြင်း          | -မ-                   | -နှင့်-ရှေးဟောင်းအရာများ | ရှေးကအရာများ          | အမှတ်ရကခြင်း          | -မ-                   |    |
| <a href="#">H0995</a> | <a href="#">H0408</a> | <a href="#">H6931</a>    | <a href="#">H7223</a> | <a href="#">H2142</a> | <a href="#">H0408</a> |    |

ဖြစ်ဘူးသောအမှုတို့ကို မအောင်မစောင့်နှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုနှင့်။

|                       |                       |                       |                       |                       |                       |       |    |
|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-------|----|
| ဝါဒ                   | ဝါဒ                   | ဝါဒ                   | ဝါဒ                   | ဝါဒ                   | ဝါဒ                   | ဝါဒ   | 19 |
| ငါပျော်               | စင်စစ်                | သိကခြင်း              | -မသိကခြင်းလော         | ပခက်မည်               | ယခု                   | အသစ်  |    |
| <a href="#">H0637</a> | <a href="#">H3045</a> | <a href="#">H3808</a> | <a href="#">H6779</a> | <a href="#">H6258</a> | <a href="#">H2319</a> |       |    |
|                       |                       |                       | : ဝါဒ                 | ဝါဒ                   | ဝါဒ                   | ဝါဒ   |    |
|                       |                       |                       | မဖြေများ              | -တောကနုတာရ၌           | လမ်း                  | -တော၌ |    |
|                       |                       |                       | <a href="#">H5104</a> | <a href="#">H3452</a> | <a href="#">H1870</a> |       |    |



|                       |                         |            |                       |                       |                       |    |
|-----------------------|-------------------------|------------|-----------------------|-----------------------|-----------------------|----|
| גמול                  | שפד                     | ממ         | אמ                    | אנ                    | אנ                    | 25 |
| -ငါ့ကိုယ်အတွက်        | သင့်-၏လွန်ကျူးခြင်းများ | ဖျက်ဆီးသော | ထို                   | ငါ့ကိုယ်တိုင်         | ငါ့ကိုယ်တိုင်         |    |
| <a href="#">H4616</a> | <a href="#">H6588</a>   |            | <a href="#">H1931</a> | <a href="#">H0595</a> | <a href="#">H0595</a> |    |

|                       |                       |                       |    |
|-----------------------|-----------------------|-----------------------|----|
| אמור                  | ל                     | אמור                  | 26 |
| ငါအမှတ်ရ              | မ-                    | -နှင့်-သင့်-၏အပစ်များ |    |
| <a href="#">H2142</a> | <a href="#">H3808</a> |                       |    |

ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကင်း၊ သင်၏အပစ်တို့ကို ဖြစ်မည်။ သင်၏ဒုစရိုက်အမှတ်တို့ကို မအောက်မေ့။

|                       |     |           |        |                         |                       |    |
|-----------------------|-----|-----------|--------|-------------------------|-----------------------|----|
| אמור                  | אמ  | אמ        | אמ     | אמ                      | אמ                    | 26 |
| -အကင်းအလိုငှာ         | သင် | ဖန်ပြောရာ | အတူတကွ | အတူတကွတရားစီရင်ကပြန်အံ့ | ငါ့ကိုအမှတ်ရစေ        |    |
| <a href="#">H4616</a> |     |           |        | <a href="#">H8199</a>   | <a href="#">H2142</a> |    |

|                       |    |
|-----------------------|----|
| אמ                    | 27 |
| သင်ဖြောင့်မတ်         |    |
| <a href="#">H6663</a> |    |

ငါ့ကို သတိပေးလော့၊ တရားတွေကပြန်အံ့။ သင်သည် အပစ်လွတ်မည်အကင်း ပြောလော့။

|         |                       |                          |                       |                       |                       |    |
|---------|-----------------------|--------------------------|-----------------------|-----------------------|-----------------------|----|
| אמ      | אמ                    | אמ                       | אמ                    | אמ                    | אמ                    | 27 |
| -ငါ့ကို | ပစ်မှားခံကပြ          | -နှင့်-သင့်-၏စကားပစ်များ | ပစ်မှားခံ             | -ထိုပထမ               | သင့်-၏ရှေ့ဦးအဘ        |    |
|         | <a href="#">H6586</a> | <a href="#">H3887</a>    | <a href="#">H2398</a> | <a href="#">H7223</a> | <a href="#">H0001</a> |    |

သင်၏ ပဌမအဘသည် ဒုစရိုက်ကို ပြုပြင်သင်၏ဆရာတို့သည် ငါ့ကို ပစ်မှားကပြပြ

|                       |                |                       |                       |                         |                     |    |
|-----------------------|----------------|-----------------------|-----------------------|-------------------------|---------------------|----|
| אמ                    | אמ             | אמ                    | אמ                    | אמ                      | אמ                  | 28 |
| ယာကုပ်                | -ကျန်ခြင်းသို့ | -နှင့်-ငါပေးအပ်၏      | သန့်ရှင်း             | သန့်ရှင်းရာ-၏မူးမတ်များ | -နှင့်-ငါညစ်ညမ်းစေ၏ |    |
| <a href="#">H3290</a> |                | <a href="#">H5414</a> | <a href="#">H6944</a> | <a href="#">H8269</a>   |                     |    |

|                       |                       |    |
|-----------------------|-----------------------|----|
| אמ                    | אמ                    | 28 |
| -ကဲ့ရဲ့ခြင်းများသို့  | -နှင့်-လူသရလေ         |    |
| <a href="#">H1421</a> | <a href="#">H3478</a> |    |

ထိုကင်း၊ သန့်ရှင်းရာဌာန၏ မင်းတို့ကို ငါရုတ် ချပီ။ ယာကုပ်အမျိုးသည် ကျန်ဆဲခြင်းကို၎င်း၊ လူသရလေ အမျိုးသည် ကဲ့ရဲ့ခြင်းကို၎င်း ခံစေခြင်းငှါ ငါစွန့်ပီ။